

ဝိသုဒ္ဓိမဂ် အပတ်စဉ် (၆) လေ့ကျင့်ခန်း မေးခွန်း

မတ်လ ၈-ရက်၊ ၂၀၂၀-ခုနှစ်။

၁။ ပဋိဘာဂနိမိတ်ကို စောင့်ရှောက်ဖို့ရန် မလျောက်ပတ်သော အရာ (၇)မျိုးတွင် မပါသည့် အရာကိုသာ ရွေးပြပါ။ (နှာ-၁၀)

(၁)ဥတု (၂)ဆွမ်းခံရွာ၊ (၃)ပျင်းရိသူ (၄)ကျောင်း၊ (၅)ဘောဇဉ်၊ (၆)တိတ္ထိ၊ (၇)ဣရိယာပုထ်

၂။ ပြောသင့်သော စကား(ကထာဝတ္ထု) ၁၀-မျိုးကို ဖော်ပြပါ။ (နှာ-၁၂)

၃။ မလျောက်ပတ်သော ပုဂ္ဂိုလ်ကို ရှောင်ရမည်-ဆိုသဖြင့် မလျောက်ပတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်သူမျိုးနည်း။ (နှာ-၁၂)

၄။ အပ္ပနာ ကျွမ်းကျင်ကြောင်း ၁၀-ပါး၌ မပါသော အရာများကိုသာ ရွေးထုတ်ပြပါ။ (နှာ-၁၃)

(၁)ဝတ္ထုတို့၏ သန့်ရှင်းမှုကို ပြုလုပ်ခြင်း။ (၂)အစားအသောက်မျှအောင် ပြုခြင်း။ (၃)နိမိတ်၌ ကျွမ်းကျင်ခြင်း။

(၄)စိတ်ကို မြောက်သင့်သည့်အခါ မြောက်ခြင်း။ (၅)အိပ်သင့်သည့်အခါ အိပ်ခြင်း။ (၆)ရွှင်စေသင့်သည့်အခါ ရွှင်စေခြင်း။

(၇)တခါတရံ နားခြင်း။ (၈) စကားများသူကို ရှောင်ခြင်း။ (၉) ပညာရှိသူကို မှီဝဲခြင်း။ (၁၀)အပ္ပနာသို့ ညွတ်ခြင်း။

၅။ ဝတ္ထုသန့်ရှင်းမှု၌ အတွင်းဝတ္ထု၏ သန့်ရှင်းမှုဟူသည် အဘယ်နည်း။ (နှာ-၁၃)

၆။ အကယ်၍ ယောဂီသည် သဒ္ဓါန္တေအားကြီးနေလျှင် အခြားဣန္ဒြေလေးပါး မည်သို့ ဖြစ်သွားနိုင်သနည်း။ (နှာ-၁၄)

၇။ အကယ်၍ ဣန္ဒြေအားကြီးနေလျှင် မည်သို့ လျော့ချမည်နည်း။ (နှာ-၁၄)

၈။ အောက်ပါ မထေရ်တို့တွင် မည်သည့်မထေရ်သည် ဝီရိယလွန်ကဲနေသဖြင့် ဘုရားက သတိပေးခဲ့ရသနည်း။ (နှာ-၁၄)

(က) ဝတ္တလိမထေရ်

(ခ) အာနန္ဒမထေရ်

(ဂ) ဘောဏမထေရ်

၉။ ဣန္ဒြေငါးပါးတို့တွင် ညှိယူရမည့် ဣန္ဒြေလေးပါးကို တွဲပြပါ။ (နှာ-၁၄)

၁၀။ အကယ်၍ ပညာအားကြီးပြီး သဒ္ဓါအားနည်းနေလျှင် မည်ကဲ့သို့ ဖြစ်တတ်သည်ကို ဥပမာသွင်း၍ ဖြေခဲ့ပါ။ (နှာ-၁၄/၁၅)

၁၁။ အောက်ပါကွက်လပ်ကို ဖြည့်ပါ။ (နှာ-၁၆)

(က) သမထအလုပ်ကို အားထုတ်သူအား အားကြီးသော () သည်လည်း သင့်လျော်၏။

(ခ) ဝိပဿနာအားထုတ်သော ယောဂီအား () အားကောင်းလျှင် သင့်လျော်၏။

(ဂ) သမထ-ဝိပဿနာ ကမ္မဋ္ဌာန်း ၂-မျိုးလုံး၌ () သည်ကား အားကောင်းလျှင် သင့်တော်၏။

၁၂။ သတိကို ကမ္မဋ္ဌာန်းအားလုံးတို့၌ လိုအပ်ပုံကို အဋ္ဌကထာဆရာက အကြောင်း ၂-မျိုးပြ၏။ ၎င်း ၂-မျိုးကို ထုတ်ပြပါ။ (နှာ-၁၆)

၁၃။ ယောဂီသည် ဝီရိယလျော့ကျ၍ တွန့်ဆုတ်လေးလံနေလျှင် မည်သည့်ဗောဇ္ဈင်များကို ပွားသင့်သနည်း? (နှာ-၁၇)

၁၄။ အောက်ပါ (က) အုပ်စုကို (ခ) အုပ်စုနှင့် မှန်အောင်တွဲပြပါ။ (နှာ-၁၈)

(က)

(ခ)

၁။ အာရမ္မဓာတ်

(၁) အဆင့်ဆင့် တိုးတက်၍ အားထုတ်ခြင်း

၂။ နိက္ကမဓာတ်

(၂) စတင်၍ အားထုတ်ခြင်း

၃။ ပရက္ကမဓာတ်

(၃) ပျင်းရိခြင်းမှ ထွက်မြောက်အောင် အားထုတ်ခြင်း

၁၅။ ဓမ္မဝိစယသမ္မောဇဉ် ဖြစ်ကြောင်း (၇) တို့တွင် နံပတ် ၃/ ၅/ ၆ တို့ကိုသာ ဖော်ပြပါ? (နှာ-၁၉)

၁၆။ ဝီရိယဖြစ်ကြောင်း ၁၁-ပါး၌ "အလင်းရောင်၌ ဖြစ်ဖူးသော အမှတ်သညာကို နှလုံးသွင်းခြင်း" ဟု ပါ၏။ ဤ၌ အလင်းရောင် လေးမျိုးကို ဖော်ပြပါ။ (နှာ-၁၉)

၁၇။ ယောဂီသည် စိတ်ပျံ့လွင့်နေလျှင် မည်သည့်ဗောဇ္ဈင်များကို ပွားသင့်သနည်း? (နာ-၂၀)

၁၈။ သမာဓိဖြစ်ကြောင်း ၁၁-ပါး၌ ပထမ ၃-မျိုးကို ရေးခဲ့ပါ။ (နာ-၂၂)

၁၉။ သံဝေဂဖြစ်ကြောင်း ၈-ပါးကို ရေးပြပါ။ (နာ-၂၂/၂၃)

၂၀။ ပဋိဘာဂနိမိတ်ရပြီး အပ္ပနာစာရန် ဖြစ်ပေါ်ရန် ဝီရိယနှင့် သမာဓိ ညီမျှစွာထား၍ အားထုတ်ရပုံကို အဋ္ဌကထာ၌ ဥပမာများ ပြသွား၏။ ထိုဥပမာများ ဘယ်နှစ်မျိုးပြသွားသနည်း? (နာ-၂၄)

(က) ၄-ပါး

(ခ) ၅-ပါး

(ဂ) ၆-ပါး